

ရွှေရှာဖွေရေး
ပစ္စည်း အမျိုးအစားများ
၂၀၁၃ - ၂၀၁၄



VLF မှီ MPS မှီ

ကမ္ဘာ့အကောင်းဆုံးသတ္တုရှာဖွေနည်းပညာ

Minelab ၏ အားသာချက်များ

Minelab မှ အာဖရိက ၊ အာရှ ပစိဖိတ် ၊ အလယ်ပိုင်းနှင့် လက်တင် အမေရိက ၊ ဥရောပ ၊ အရှေ့အလယ်ပိုင်း နှင့် ရုရှားတစ်ခွင်ရှိ နန်းမြေဆန်သောနေရာများတွင် လုပ်ကိုင်လျက်ရှိသော ရွှေတွင်း၊ ရွှေရှာ ဈေးကွက်များသို့ သတ္တုရှာဖွေရေး ကိရိယာများ တိုက်ရိုက်တင်ပို့လျက် ရှိပါသည်။ ကျွန်ုပ်တို့၏ စက်ပစ္စည်းများကို ရွှေရှာရန်ခက်ခဲသော ကမ္ဘာ့မြေအမျိုးအစား အမျိုးမျိုးတွင် ရွှေရှာသူများ ရွှေစရွှေနုများ လွယ်ကူစွာ ရှာဖွေနိုင်ရန် ဆန်းသစ်သော နည်းပညာများဖြင့် ပြုလုပ်ဖန်တီးထားပါသည်။

မည်သည့်မြေအမျိုးအစားတွင်မဆို အခြားသော ရှာဖွေစက်များထက် ပိုမို နက်ရှိုင်းစွာ အလုပ်လုပ်နိုင်သောကြောင့် GPX Series များမှ ရွှေရှာခြင်း လုပ်ငန်းကို ကမ္ဘာတစ်ဝှမ်း စတင်ပေးနိုင်ခဲ့ပါသည်။

Minelab မှ ကုန်ပစ္စည်း ကျွမ်းကျင်သူများ ၊ ရောင်းချသူများ ၊ ပြင်ဆင်ပေးခြင်း ၊ ဝန်ဆောင်မှုပေးခြင်းနှင့် ကျွမ်းကျင် သင်တန်းပေးခြင်း စသည့် ဝန်ဆောင်မှုတို့ ဖြင့် အသိအမှတ်ပြု ပစ္စည်းရောင်းချသူများ ၊ ဝန်ဆောင်မှု စင်တာများကို ကမ္ဘာအနှံ့ထားရှိ ပေးထားပါသည်။



Minelab သတ္တုရှာဖွေစက်များ အသုံးပြုသော ရွှေရှာသူများ နေ့စဉ်နှင့်အမျှ ရွှေများ ရှာဖွေတွေ့ရှိလျက် ရှိပါသည်။ တွေ့ရှိခဲ့တဲ့ သာဓက အချို့ကို လေ့လာကြည့်ကြပါစို့။



(ကျွန်တော်နေတဲ့ ပြည်နယ်ရဲ့) ဒီကျွန်းမှာ ဘယ်သောအခါကမျှ ရွှေရှာမတွေ့ခဲ့ဖူးပါဘူး။ ဒါပေမဲ့ GPX 5000 နဲ့ကျမှ ဒီ ၂ ဂရမ် အချိန်ရှိတဲ့ ရွှေစကို တွေ့ခဲ့တာပေါ့။

ဘရာဇီး



ကျွန်တော် GPX 5000 ကို ဝယ်ခဲ့ပါတယ်။ ကျွန်တော် ရွှေတွေ စရှာပြီး ၂ နာရီ အတွင်းမှာပဲ မှားစရာ မရှိတဲ့ သတ္တု အချက်ပေးသံကို ကြားခဲ့ရပါတယ်။ ကျွန်တော်တို့ တူးဖို့ စလုပ်တယ်။ ၁ မီတာ အနက်ရောက်တဲ့ အခါ ကျောက်ခဲတစ်လုံး တွေ့ခဲ့တယ် ၊ အဲဒီကျောက်ကို ခြိုးဖို့လိုက်တော့.... လားလား... ၁.၀၅၈ အောင်စ အလေးချိန် ရှိတဲ့ ရွှေစ ပါလား

ပန်နီဖွဲ့လား



ကမ္ဘာအနှံ့ အောင်မြင်မှု ရရှိခဲ့သူတို့ ၏ အကြောင်းအရာများ



ကျွန်တော့်လုပ်သက်တစ်လျှောက်မှာ တော့ GPX 5000 နဲ့ GPX-4500 တွေက အကောင်းဆုံး၊ စိတ်အချမ်းသာရဆုံး သတ္တုရှာဖွေစက်တွေပါပဲဗျာ။

ဘာကီနာဖဆို



အားလုံးကို GPX 5000 ကွန်မန်ဒါကြိုင်နဲ့ ရှာတွေ့ခဲ့တာပါ။ ဘယ်လောက်အစွမ်းထက်တဲ့ ပစ္စည်း ၂ မျိုးလဲဗျာ..... ရွှေစတွေ ဘယ်ပုန်းနေနိုင်မလဲ။ ဒီလောက်ပျော်တာ မကြုံဖူးသေးဘူးဗျာ။

ယူအက်စ်အေ



ကျွန်တော့်ရှေ့မှာ ၆ ယောက်တောင် ဒီနေရာကို ရှာခဲ့ပြီးပြီလေ။ ဒါပေမယ့် ကျွန်တော် အခု ဒီရွှေစ ရှာတွေ့တဲ့ နေရာက အသံတိုးတိုးလေးကို သူတို့ မကြားနိုင်ခဲ့ပါဘူး။

မွန်ဂိုလီယား



သူတို့ ရှာနေတာ ၃ ပတ်ရှိနေပြီ ဖြစ်တဲ့ ဒီနေရာ တစ်ဝိုက်မှာ ကျွန်တော်က Minelab X-TERRA 705 Gold Pack နဲ့ ဒီ ရွှေစကို တွေ့ခဲ့တာ။ အရမ်းကို အံ့သြဝမ်းသာ ဖြစ်ခဲ့ရတာပေါ့ဗျာ။

ဘာကီနာဖဆို



ကျွန်တော့်ရဲ့ Minelab GPX ကို ဝယ်ခဲ့တာ ကျေနပ်လို့ မဆုံးတော့ဘူးဗျာ။ ၁.၂ ကီလို လေးတဲ့ ဒီရွှေစ ကို ကျွန်တော့်ရဲ့ GPX နဲ့ လွယ်လွယ်လေး ရှာတွေ့ခဲ့တာပါ။

မာလီ



ဒီစက် (X-Terra 705 Gold Pack) နဲ့ ရှာတွေ့တဲ့ ရွှေစတွေ ရောင်းလို့ ရတဲ့ အမြတ်ငွေနဲ့ဆို ကျွန်တော် GPX 5000 ကို ဝယ်နိုင်ပြီဗျာ။ ကျွန်တော်က တစ်ပတ်တည်းမှာ ၂၇၆ ဂရမ် တွေ့ခဲ့တာ။

ဂူအီနာ



GPX 5000 သုံးတဲ့သူတွေ အားလုံး သူ့ရဲ့ ပိုအဆင့်မြင့်တဲ့ ရှာဖွေ နည်းပညာကြောင့် ရွှေတွေ ပိုရှာတွေ့ ကြတယ်လေ။

ဇင်ဘာဗွေ



ကွဲပြားချက်ကတော့ အံ့မခန်းပဲဗျာ။ ပြီးတော့ သူတို့ (GPX 5000) ရှာပေးနိုင်တဲ့ အနက်က တကယ် လေးစားဖို့ ကောင်းတယ်။

ဩစတြေးလျ



ကျွန်တော်ကတော့ အကြီးဆုံး (ရွှေစ) ကို ရှာတွေ့ခဲ့သူပေါ့ဗျာ။ ကျွန်တော်တို့ ၄ ယောက် ဝေမျှခဲ့ယူပြီးတာတောင်၊ ကျွန်တော်တို့ အားလုံးရဲ့ ဘဝတွေကို ပြောင်းလဲပေးနိုင်အောင် လုံလောက် ခဲ့ပါတယ်။

ဆူဒန်



အခြားသူများရဲ့ အောင်မြင်မှု အကြောင်းများ ဆက်လက်လေ့လာနိုင်ရန်နှင့် မိမိ၏ အောင်မြင်မှုများကို အွန်လိုင်း www.minelab.com မှာ မျှဝေရန်ဖိတ်ခေါ်ပါသည်။

X-TERRA 705 Gold Pack

X-TERRA 705 Gold Pack သည် အဆင့်မြင့် VFLEX နည်းပညာကို အသုံးပြုထားပြီး တိကျသော ကြိုတင် သတ်မှတ် ရှာဖွေပုံစံများအားဖြင့် ယခုမှ စတင် အသုံးပြုမည့် သူများပင် အလွယ်တကူ အသုံးပြုနိုင်သော အကြမ်းခံသည့် ရွှေရှာစက် ဖြစ်ပါသည်။



DOUBLE D / CONCENTRIC
18.75 kHz

သေးငယ်ပြီး အကြမ်းခံသည့် 18.75 kHz ဒယ်ဘယ်-ဒီ ဘဲဥပုံ ကျိုင်းသည့် သေးငယ်သော ရွှေစများကို ဖြိုဖက်မရှိ ရှာဖွေပေးနိုင်ပါသည်။ မြေကြီးအနက်ကိုလိုက်ပြီး ရွှေ အရွယ်အစား အမျိုးမျိုး ရှာဖွေရသည်မှာ အခြားသော 18.75 kHz ကြိမ်နှုန်းမြင့် ကျိုင်းအရွယ်အစားမျိုးကို ပြောင်းလဲ အသုံးပြုရ သကဲ့သို့ပင် လွယ်ကူပါသည်။

X-TERRA 705 Gold Pack ကို တပ်ဆင်ရသည်မှာ မြန်ဆန်လွယ်ကူပါသည်။ ရွှေ့ပြောင်းသယ်ဆောင်ရ လွယ်ကူပါသည်။ ပေါ့ပါးပါးပြီး၊ ဖက်ညီမျှသောကြောင့် ကြာရှည်စွာ ကိုင်တွယ် အလုပ်လုပ် နိုင်ပါသည်။

X-TERRA 705 Gold Pack သည် ပုံမှန် AA အရွယ် ဘက်ထရီ ၄ လုံးဖြင့် အလုပ်လုပ်ပေးနိုင်ပါသည်။

ကုန်ပစ္စည်းလုပ်ဆောင်ချက်များ

- ရွှေစတင်ရှာဖွေသူများ လွယ်ကူစွာ အသုံးပြုနိုင်ပါသည်။
- 18.75 kHz ဒယ်ဘယ်-ဒီ ဘဲဥပုံ ကျိုင်း - ရွှေစအသေးငယ်များအတွက် အထူးသင့်လျော်ပါသည်။
- အဆင့်မြင့် VFLEX နည်းပညာကို အသုံးပြုထားပါသည်။
- အလိုအလျောက်မြေပြင်ဖက်ညီမျှစေသည် - မှားယွင်းစွာ အချက်ပြခြင်းများ လျော့နည်းစေပါသည်။
- သံထည်နှင့် ကွဲပြားစွာ သိရှိခြင်း - မလိုအပ်ပဲ တူးဖော်ရသည်များ မရှိပါ။
- နောက်ဆုံးအသုံးပြုထားသော ချိန်ညှိမှုများ အတိုင်း ဆက်လက် အသုံးပြု နိုင်သောကြောင့် နောက်တစ်ကြိမ်ပြန်လည် အသုံးပြုရန် လွယ်ကူပါသည်။
- နေရာတိကျစွာညွှန်ပြပေး နိုင်သောကြောင့် မြန်ဆန်စွာ အလုပ်လုပ်ကိုင်နိုင်ပါသည်။
- အလေးချိန်ပေါ့ပါးပါသည်။ အသုံးပြုရ လွယ်ကူပြီး လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင် ပေးနိုင်ပါသည်။
- AA အရွယ် ဘက်ထရီ ၄ လုံး ဖြင့် အလုပ်လုပ်ပါသည်။
- စစ်ကာ ထည့်သွင်းထားပြီး နားကြပ်ဖြင့်လည်း အသုံးပြု နိုင်ပါသည်။
- ရေစိမ့်မံ ၆ လက်မ ကျိုင်း၊ ရေစိမ့် ၁၀.၅ လက်မ 18.75 kHz ကျိုင်းများ အပါအဝင် အခြားသော အသုံးပြု နိုင်သည့် ကျိုင်းများလည်း ရှိပါသည်။
- လွယ်ကူရှင်းလင်းသည့် လမ်းညွှန်စာအုပ် ပါဝင်ပါသည်။

Eureka GOLD

ကုန်ပစ္စည်းလုပ်ဆောင်ချက်များ

- အများနှင့်မတူ ရွှေရှာပေးနိုင်သည့်စွမ်းဆောင်ရည်ရှိခြင်း
- ၁၀ x ၅ လက်မ ဒယ်ဘယ်-ဒီ ဘဲဥပုံ ကျိုင်း
- ကြိမ်နှုန်း ၃ မျိုး - အနက်ပေါ်မူတည်၍ ရွှေစ အမျိုးမျိုး ရှာဖွေရန်
- ACCU-TRAK - မြေကြီးမှ မှားယွင်းသော အချက်ပေးခြင်းများ ဖယ်ရှားပေးခြင်း
- အသံချဲ့ပေးခြင်း - အားနည်းသော အချက်ပေးသံများကိုချဲ့ပေးခြင်း
- ပေါ့ပါးသည်။ လွယ်ကူသည်။ ခလုတ်ဖွင့်ပြီးသည်နှင့် ချက်ချင်း ရှာဖွေနိုင်ခြင်း
- စစ်ကာပါဝင်ပြီး နားကြပ်နှင့်လည်း အသုံးပြု နိုင်ပါသည်။
- ထိန်းချုပ်လက်ကိုင် နှစ်မျိုး တပ်ဆင်နိုင်ခြင်း
- ကွင်းပြင်တွင်ရေရှည်အသုံးပြုခြင်းအတွက် ခါးသို့မဟုတ် လွယ်ကြိုးအိတ် အသုံးပြုနိုင်ခြင်း
- အခြားသော အသုံးပြုနိုင်သည့် ကျိုင်းများ ရှိခြင်း
- လွယ်ကူရှင်းလင်းသော လမ်းညွှန်စာအုပ် ပါဝင်ပြီး ပုံစံပြောင်း စတစ်ကာများ ရရှိနိုင်ခြင်း



VLF 111

3F

ACCU-TRAK

Eureka Gold ၏ အဆင့်မြင့် ကြိမ်နှုန်း သုံးခု (3F) နည်းပညာ ကြောင့် ရွှေရှာဖွေရတာ အလွန်ကို လွယ်ကူသွားပါပြီ။ 6.4 kHz က အနက်ရှိုင်းဆုံး ရှာဖွေမှု အတွက်၊ 20 kHz က အထွေထွေ ရှာဖွေမှု အတွက် ဖြစ်ပြီး 60 kHz အထူးကျိုင်းနဲ့ ဆိုရင် ရွှေရှာသူတွေကတော့ အခြားသူတွေ မတွေ့နိုင်တဲ့ အသေးငယ်ဆုံး ရွှေစတွေ အထိ ရှာဖွေပေးနိုင်မှာပါ။

ACCU-TRAK နည်းပညာ ၊ အလိုအလျောက် မြေပြင် ဖက်ညီပေးခြင်း နှင့် မြေရာခံခြင်း အားဖြင့် ရွှေတွင်းများရှိ သတ္တုဓာတ်ပြည့်ဝသော မြေကြီးတွင် မလိုအပ်သော နှောင့်ယှက်သံများကို ဖယ်ရှား ပေးနိုင် ပါသည်။

Eureka Gold တွင် အားပြန်သွင်း နိုင်သော NIMH ဘက်ထရီအတွဲ နှင့်အတူ (AA ဘက်ထရီ ၈ လုံးပါ) အယ်ကာလိုင်း ဘက်ထရီ ပါဝင်ပါသည်။ ဝေးလံသောဒေသများတွင် အလုပ်လုပ်သောအခါ အသုံးပြုရန် သင့်လျော်ပါသည်။



GPX Series

အခြားသော ရွှေရှာကိရိယာများထက် ပိုမိုနက်ရှိုင်းစွာ ရွှေရှာပေး နိုင်သောကြောင့် GPX Series များသည် ကမ္ဘာ့အဝှမ်း "ရွှေရှာခြင်း" လုပ်ငန်းခွင်များကို ဖန်တီးပေးလျက် ရှိပါသည်။

စွမ်းဆောင်ရည်မြင့်မားသည့် GPX 4800 နှင့် GPX 5000 ရွှေရှာစက်များ သည် ဂရမ်ခွဲ အရွယ်မှ သည် "အနားယူမှုဖြင့် ပြီးပြည့်စုံသော ဘဝအဖြစ် ပြောင်းလဲပေးနိုင်သည့်" အရွယ် အထိ အမျိုးမျိုးသော ရွှေစုများကို ရှာဖွေပေးနိုင်ပါသည်။ ဤကုန်ပစ္စည်းများသည် MPS, DVT နှင့် SETA နည်းပညာ တို့ကို အောင်မြင်မှု ရရှိပြီးသော GPX နှင့် ပေါင်းစပ် ဖွဲ့စည်းထားသောကြောင့် မြေသား သတ္တုများကို "ဖောက်ထွင်း မြင်နိုင်" ကာ ၊ နက်ရှိုင်းသော နေရာများတိုင် ရွှေစုများကို အကောင်းမွန်ဆုံး ရှာဖွေ ပေးနိုင်ပါသည်။

အကောင်းဆုံး ရလဒ်များ အတွက် အကောင်းဆုံး နည်းပညာများကို တောင်တလျက် ရှိသော ရွှေရှာ လုပ်ငန်းများ..... GPX Depth Advantage ကိုသာ ရွေးချယ်ကြပါသည်။



MPS
DVT
SETA

GPX 4800

ကုန်ပစ္စည်း လုပ်ဆောင်ချက်များ

- အဆင့်မြင့်ရွှေရှာလုပ်ဆောင်ပေးနိုင်ခြင်း
- 6 Soil / Timing ကြောင့် ရှာဖွေစက် ၆ ခုကို တစ်ခုတည်းတွင် အသုံးပြုသကဲ့သို့ ဖြစ်စေပြီး မြေသား အခြေအနေ အမျိုးမျိုးတွင် ရွှေ ပိုမို ရှာဖွေပေးနိုင်ခြင်း

6 Timings in 1 advanced detector

- မြေပြင် ဖက်ညှိ စွမ်းဆောင်ရည် နှင့် သတ်မှတ်ထိရောက်မှုနှုန်းအတွက် အီလက်ထရောနစ် ပိုင်းဆိုင်ရာ မြင်ဆင်ထားခြင်း
- စက်ရုံမှ ကြိုတင်သတ်မှတ်ပေးထားသော ချိန်ညှိမှု ၃ ခု ပါဝင်သောကြောင့် 'ခလုတ်ဖွင့်ပြီးသည်နှင့် စတင် ရှာဖွေနိုင်အောင်' ရိုးရှင်းခြင်း
- မည်သည့်မြေသား အမျိုးအစားတွင်မဆို ကောင်းမွန်စွာ အလုပ်လုပ်ပေး နိုင်သည့် အလိုအလျောက် မြေသား ဖက်ညှိ လုပ်ဆောင်ချက်
- ထိရောက်မှုညှိချိန်ခြင်း အတွက် Rx Gain ချိန်ညှိမှု
- ပေါ့ပါးသော Li-ion ဘက်ထရီ နှင့် အပြီးထည့်သွင်းထားသော အသံချဲ့ လုပ်ဆောင်ချက်ပါဝင်သည့် စပီကာ
- ၁၁ လက်မ ဒယ်ဘယ်-ဒီ ကျွဲကို ပုံမှန်အဖြစ် အသုံးပြုခြင်း
- သေချာတိကျစွာ ချိန်ညှိမှုများ ပြုလုပ်နိုင်ခြင်း
- ကြိုတင် ရေးဆွဲထားသော ချိန်ညှိမှုများ ပါဝင်ခြင်း
- လွယ်ကြိုးပါဝင်ပြီးဖြစ်ခြင်း



GPX 5000



ကုန်ပစ္စည်း လုပ်ဆောင်ချက်များ

GPX 5000 တွင် GPX 4800 ၏ လုပ်ဆောင်ချက်များ အားလုံး ပါဝင်ပြီး ထပ်ဆောင်း လုပ်ဆောင်ချက်များ အဖြစ် အောက်ပါတို့ ပါဝင်ပါသည်။

- ရွှေရှာစွမ်းအား အထူးကောင်းမွန်ခြင်း
- 8 Soil / Timing ကြောင့် ရှာဖွေစက် ၈ လုံးကို စက် ၁ လုံးတည်းတွင် အသုံးပြုသကဲ့သို့ မြေသား အခြေအနေ အားလုံးတွင် ရွှေပိုမို ရှာဖွေ နိုင်ခြင်း

8 Timings in 1 superior detector

- Fine Gold Timing အားဖြင့် အနက်ပိုမိုရှာဖွေပေးနိုင်ပြီး Enhance ထက် ပိုမို တိကျ ရှာဖွေနိုင်သောကြောင့် ရှာဖွေမှု အမြောက်အများ ပြုလုပ်ပြီးသော မြေသားမှပင် အိမ်အပြန် ရွှေစုများ ပိုမိုယူဆောင်သွားနိုင် ပါသည်။
- စက်ရုံမှ ကြိုတင်သတ်မှတ်ပေးထားသော ရှာဖွေမှု ပုံစံ ၆ မျိုး ပါဝင်ခြင်းကြောင့် အသုံးပြုသူ အားလုံး အတွက် 'ခလုတ်ဖွင့်ပြီးသည်နှင့် စတင်ရှာဖွေပေးနိုင်အောင်' ရိုးရှင်းခြင်း
- ပိုတိုးထားသော Rx Gain ချိန်ညှိမှုကြောင့် ပိုမိုတိကျအောင် ချိန်ညှိနိုင်ပြီး စွမ်းဆောင်ရည် ပိုမို ကောင်းမွန်ပါသည်။
- ကျွဲ ၂ ခု - ၁၁ လက်မ ဒယ်ဘယ်-ဒီ ကျွဲ အပြင် ၁၁ လက်မ မိုနိုလု(ပ်) ကျွဲပါဝင်ခြင်း
- Stabilizer ချိန်ညှိမှု အဆင့် ပိုတိုးထားခြင်း
- တုံ့ပြန်နိုင်အား ချိန်ညှိမှုများ ပိုတိုးထားခြင်း
- လွယ်ကူရှင်းလင်းသော လမ်းညွှန်စာအုပ် ပါဝင်ပြီး ပုံစံပြောင်း စတင်ကာများ ရရှိနိုင်ခြင်း



PRO-FIND 25 Pinpointer:

PRO-FIND 25 pinpointer သည် ကြိုင်ထည်သွင်းရန် အကျယ်အဝန်းမရှိသော နေရာများတွင် ရွှေရှာသူအား နေရာ အတိအကျ ထောက်ပြပေးနိုင်ပါသည်။ တွင်းငယ်သာ တူးရန်လိုအပ်ပြီး၊ ပတ်ဝန်းကျင်ကို ထိခိုက်မှု မရှိသကဲ့သို့ ၊ ရှာဖွေရသည့် အချိန်နည်းပါးပါသည်။

PRO-FIND 25 ၏ အဆင့်မြင့် ဒီဇိုင်းသည် မှားယွင်းစွာ အချက်ပေးမှုများကို ဖယ်ရှားပေးနိုင်သကဲ့သို့ ၊ အများနှင့်မတူသည့် Detector Interference Free (DIF) နည်းပညာအားဖြင့် ကြိုင်၏ သံလိုက် စက်ကွင်းအား ဖယ်ရှားပေးထားနိုင်ခြင်းကြောင့် စက်ပိတ်ထားစဉ် အလုပ်လုပ်နေသော ရှာဖွေစက်အား ကြားဝင်နှောက်ယှက်မှုများ မပေး နိုင်အောင် တားဆီးပေးပါသည်။

ရွှေကို တိတိကျကျ မြန်မြန်ဆန်ဆန် ရှာဖွေပေးနိုင်ပါသည်။ PRO-FIND 25 သည် ရွှေရှာသူတိုင်း အတွက် မရှိမဖြစ် လိုအပ်သော ကိရိယာ ဖြစ်ပါသည်။



PRO-FIND 25

- လိုအပ်သော ချိန်ညှိမှုအတိုင်း စိတ်တိုင်းကျ ချိန်ဆ နိုင်ပါသည်။
- အလုပ်လုပ်နိုင်သည့် ပုံစံ နှစ်မျိုး ရှိပါသည်။
- ရေစိုခံ ၊ အကြမ်းခံ တည်ဆောက်မှု ဖြစ်ပါသည်။
- LED ဓာတ်မီး ပါဝင်ပါသည်။
- ရှာဖွေစက်အနှောင့်အယှက်ကင်းပါသည် (DIF)
- တိုက်သင့်သော အသံ / တုန်ခါမှု တုံ့ပြန်အား ရှိပါသည်။



အဓိက နည်းပညာများ

DIF VLF

ဆက်စပ်ကွိုင်များ

X-TERRA 705 Gold Pack ကွိုင်များ

X-TERRA ကွိုင်များကို ကြိမ်နုန်းအမျိုးမျိုး ၊ အရွယ်အစား အမျိုးမျိုး ၊ ကြိုတင်ချိန်ညှိမှု အမျိုးမျိုး ဖြစ် ရရှိနိုင်ပါသည်။ စက်၏ အလုပ်လုပ်ပုံကို တစ်မျိုးစီ ထူးခြားစွာ အလုပ်လုပ်ပေး နိုင်ပါသည်။

18.75 kHz ကြိမ်နုန်းဖြင့် ဒယ်ဘယ်-ဒီ ကွိုင်များသည် ရွှေရှာသူများ အတွက် အသင့်တော်ဆုံးပါ။



၆ လက်မ ဒယ်ဘယ်-ဒီ (အပိုပစ္စည်း # 3011-0105) ၁၀.၅ လက်မ ဒယ်ဘယ်-ဒီ (အပိုပစ္စည်း # 3011-0103) ၁၈ x ၅ လက်မ ဒယ်ဘယ်-ဒီ (အပိုပစ္စည်း # 3011-0101) စံသတ်မှတ်ချက်

ရူရီကာ ရွှေရှာ ကွိုင်များ

ရှာဖွေသည့် အနက်ပေါ်မူတည်၍ ရူရီကာ ရွှေရှာ ကွိုင်များဖြင့် အသေးစိတ် ရှာဖွေ လိုက်ပါ။



၆ လက်မ ဒယ်ဘယ်-ဒီ (အပိုပစ္စည်း # 3011-0224) ၁၀ x ၅ လက်မ ဒယ်ဘယ်-ဒီ (အပိုပစ္စည်း # 3011-0220) စံသတ်မှတ်ချက် ၁၈ လက်မ ဒယ်ဘယ်-ဒီ (အပိုပစ္စည်း # 3011-0225)


GPX Series ကွန်မန်ဒါ ကွိုင်များ

သင်၏ GPX မှ အကောင်းဆုံး စွမ်းဆောင်ရည်ကို ရရှိနိုင်ဖို့ ကွန်မန်ဒါ ကွိုင်များကို အသုံးပြုလိုက်ပါ။

Minelab ၏ ကွန်မန်ဒါ ကွိုင်များကို Minelab သိပ္ပံပညာရှင်များ နှင့် အင်ဂျင်နီယာများ အဖွဲ့မှ ဒီဇိုင်း ပြုလုပ်ထားပြီး အကောင်းမွန်ဆုံး စွမ်းဆောင်ရည် နှင့် အတူ MPS နည်းပညာ၏ လိုအပ်ချက်များကို တိကျစွာ လိုက်နာနိုင်ရန် ဖန်တီးထားပါသည်။

(Commander ကွိုင်များ အားလုံးကို SD, GP နှင့် GPX ရှာဖွေစက်များ နှင့် တွဲဖက်အသုံးပြု၍ ရပါသည်။)

ကွိုင်၏အသုံးပြုနိုင်သောမြေပြင်အကျယ်



၁၈ လက်မ မိုနိုလု(၆) (အပိုပစ္စည်း # 3011-0075) ၁၈ လက်မ ဒယ်ဘယ်-ဒီ (အပိုပစ္စည်း # 3011-0079)



၁၅ x ၁၅ လက်မ မိုနိုလု(၆) (အပိုပစ္စည်း # 3011-0074) ၁၅ x ၁၅ လက်မ ဒယ်ဘယ်-ဒီ (အပိုပစ္စည်း # 3011-0078)



၁၁ လက်မ မိုနိုလု(၆) (အပိုပစ္စည်း # 3011-0073) ၁၁ လက်မ ဒယ်ဘယ်-ဒီ (အပိုပစ္စည်း # 3011-0113)



၁၁ လက်မ မိုနိုလု(၆) (အပိုပစ္စည်း # 3011-0073) ၁၀ x ၅ လက်မ ဒယ်ဘယ်-ဒီ (အပိုပစ္စည်း # 3011-0076)



၁၈ လက်မ မိုနိုလု(၆) (အပိုပစ္စည်း # 3011-0072)



Minelab ရွှေတူးဖော်လုပ်ငန်း - ကျွန်ုပ်တို့ လုပ်ဆောင်ချက်များ



Minelab ၏ ရွှေတူးဖော်ရေး လုပ်ငန်းခွဲ အနေဖြင့် ရွှေတူးဖော်ရေး လုပ်ငန်းငယ်များ ဦးတည်သော အဓိက အောင်မြင်မှုသော့ချက်များကို ရည်ရွယ်ထားသည့် ဆောင်ရွက်ချက် သုံးခုကို ဖော်ဆောင်ပါသည်။ ရွှေတူးဖော်ရေး လုပ်ငန်းများ၏ အနာဂတ် ရေရှည် သာယာဖြောင့်ဖြူးရေး ၊ အောင်မြင်မှု ရရှိရေး အတွက် ရွှေရှာဖွေရေး ၊ အသင်းအဖွဲ့ ၊ ပတ်ဝန်းကျင် စသည့် အပိုင်း သုံးပိုင်း ချိတ်ဆက် အလုပ်လုပ်နိုင်ရမည်ဟု Minelab မှ ယုံကြည်ထားပါသည်။ ထို့ကြောင့် ရွှေတူးဖော်ရေး

'Benefits' အမှတ် တံဆိပ် ရည်ရွယ်ထားသည်များမှာ -



ရွှေရှာဖွေရေး

ရွှေတူးဖော်သူများ အနေဖြင့် Minelab လက်ဖြင့်ကိုင်တွယ် အသုံးပြု နိုင်သည့် ရွှေရှာစက်များကို အသုံးပြု၍ ရွှေစများကိုရှာဖွေ နိုင်မည် ဖြစ်ပါသည်။

Minelab ၏ ရွှေရှာစက်များကို အသုံးပြုခြင်းအားဖြင့် ၎င်းတို့ တူးဖော်သည့် အခါ ရည်ရွယ်ချက် ရှိရှိဖြင့် လုပ်ကိုင်နိုင်ပြီး လုပ်အားခ အမြောက်အများ အသုံးမပြုသော လုပ်ငန်းငယ်များတွင် ပိုမိုတိကျစွာ လုပ်ကိုင်နိုင်ပြီး ရွှေစများကို ပိုမို ရှာဖွေ လာနိုင် ပါမည်။

နည်းပညာပြောင်းလဲအသုံးပြုမှု သည် နေ့စဉ် ရွှေရှာ လုပ်သားများ ဦးတည်ဆောင်ရွက်လျက် ရှိသော လုပ်ငန်းစဉ်ဖြစ်ပြီး Minelab မှ အဆိုပါပြောင်းလဲ အသုံးပြုမှုကို လွယ်ကူရန် နှင့် အကျိုးထူးများ ပိုမို ရရှိ နိုင်ရန် ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါသည်။



အသင်းအဖွဲ့

Minelab အဖွဲ့ အနေဖြင့် ဝေးလံသည့် ရွှေတူးဖော်ရေး လုပ်ငန်းများ တိုင်အောင် သွားရောက် လည်ပတ်ပြီး သင်တန်းများ ပို့ချခြင်း၊ လိုအပ်သော ထောက်ပံ့မှုများ

ပြုလုပ်ခြင်း တို့ကို ဆောင်ရွက် ပေးလျက် ရှိပါသည်။

ဒေသတွင်း တိုးတက်ဆဲ ရွှေရှာဖွေရေး လုပ်ငန်းငယ်များ၏ လိုအပ်ချက်များကို ပိုမိုနားလည်ရန် အချိန်ပေးခြင်းအားဖြင့် ပိုမိုပြည့်စုံသော အကျိုးကျေးဇူးများကို ရရှိလာနိုင်ခဲ့ပါသည်။

Minelab အနေဖြင့် ရွှေတူးဖော်ရေး လုပ်ငန်း အသင်းအဖွဲ့ များ၏ တိုးတက်မှုအတွက် အစဉ်တစိုက် ကူညီ ထောက်ပံ့ပေးမှုသည် မဖြစ်မနေ ပြုလုပ်ပေးရမည့် လိုအပ်ချက်ဖြစ်သည်ဟု နားလည် သဘောပေါက် ထားပါသည်။



ပတ်ဝန်းကျင်

ရွှေတူးဖော်ရေး လုပ်ငန်းနယ်ပယ်များတွင် ၊ မိရိုးဖလာ နည်းလမ်းစဉ်များကို ကျင့်သုံးလျက် ရှိရာ ၎င်းသည် ရွှေတူးဖော်ရေး လုပ်သားများ

အပါအဝင် ပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေလျက် ရှိပါသည်။

Minelab ဖြင့် ရှာဖွေခြင်းအားဖြင့် အခြားသော နည်းလမ်းတစ်ခုကို ရရှိနိုင်သကဲ့သို့ ၊ 'သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ခြင်း အကျိုးကျေးဇူးများ' ကို အကောင်းဆုံး ကျင့်သုံး လာနိုင်ပါသည်။


Minelab အနေဖြင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု မရှိစေရန် တာဝန်သိတတ်စွာဖြင့် သတ္တုရှာဖွေခြင်း ကျင့်ဝတ်ကို တက်ကြွစွာ ထိန်းသိမ်းစောင့်ရှောက်လျက်ရှိပါ သည်။

ရွှေတူးဖော်ရေးဆိုင်ရာ အွန်လိုင်း အချက်အလက်များ

Minelab ဝဘ်ဆိုဒ်တွင် ရွှေတူးဖော်ရေးအတွက် အဓိက ရည်ရွယ်ထားသော

www.minelab.com/gold-mining.

ကဏ္ဍ ရှိပါသည်။ ပို့ချချက်များ ၊ Minelab ရွှေရှာဖွေရေး ပစ္စည်း သစ်များ ၊ နောက်ဆုံးရ အချက်အလက်များ ၊ အောင်မြင်မှု ရရှိခဲ့သူတို့၏ အကြောင်းအရာများကို အဆိုပါ စာမျက်နှာတွင် လေ့လာ နိုင်ပါသည်။



Minelab ပစ္စည်းအစစ်၊ စွမ်းဆောင်ရည် အစစ်၊ အတုအပ သတိပြုပါ။

Minelab ပစ္စည်းအတု ဆိုင်ရာ အချက်အလက်များ အားလုံးကို www.minelab.com တွင်ဖော်ပြထား ပါသည်။ Home page ကို ဝင်ရောက်ပြီး 'Counterfeit Warning' ခလုတ်ကို နှိပ်ပါ။ www.minelab.com/consumer/where-to-buy/counterfeit-update

Minelab တွင် လုံခြုံရေး တံဆိပ်များ ၊ SMS အမှတ်စဉ် စစ်ဆေးမှုများ ၊ minelab.com တွင် အသိအမှတ်ပြု ရောင်းချသူ ဟုတ်၊ မဟုတ် စစ်ဆေးခြင်းများ အပါအဝင် ပစ္စည်းအစစ်အမှန် ဖြစ်ကြောင်း စစ်ဆေး နိုင်သည့် အချက်အလက်များ ရှိပါသည်။

လုံခြုံရေးတံဆိပ် စစ်ဆေးနိုင်သည့် လက်ကိုင်စစ်ဆေးစက်ကို နီးစပ်ရာ အသိအမှတ်ပြု Minelab ရောင်းချသူ သို့မဟုတ် Minelab မှ တိုက်ရိုက် တောင်းဆိုနိုင်ပါသည်။

Counterfeit WARNING

ကုန်ပစ္စည်းအတု နှင့် ပတ်သက်၍ အချက်အလက်များကို အောက်ပါ ဘာသာများဖြင့် သိရှိ နိုင်ပါသည်။

- အာရပ်
- အင်္ဂလိပ်
- ဗြိတိသိ
- ရုရှား
- ပေါ်တူဂီ
- စပိန်



www.minelab.com/gold-mining/where-to-buy/buyer-beware



Minelab ရွှေရှာဖွေစက်ကို ရွေးချယ်ရသည်မှာ လွယ်ကူပါသည်

အောက်ဖော်ပြပါ ဇယားအားဖြင့် ကြိုက်နှစ်သက်ရာ ရွှေရှာဖွေစက်ကို လွယ်ကူတိကျစွာ ရွေးချယ် နိုင်ပါသည်။



	X-TERRA 705 Gold Pack	Eureka Gold	GPX 4800	GPX 5000
ယေဘုယျ ရှင်းလင်းချက်	ရွှေဖျာများကို ပိုမို နက်ရှိုင်းစွာ၊ ပိုမိုတိကျစွာ ရှာဖွေ ပေးနိုင်သော အဆင့်မြင့် လုပ်ဆောင်ချက်များဖြင့် ဖန်တီးထားသော အကြမ်းမဲ ဘက်စုံသုံး ရွှေရှာစက် ဤရွှေရှာစက် ၁ လုံး သည် စက် ၂ လုံးအားနှင့် ညီမျှ သည်။	စိတ်အား ထက်သန်စွာ လုပ်ကိုင်သော ရွှေရှာသူ များ အတွက် စိတ်ချ ရသော နည်းပညာ နှင့်အတူ လွယ်ကူစွာ အသုံးပြု နိုင်သည့် စွမ်းအားမြင့် ရွှေရှာစက် ဤရွှေရှာစက် ၁ လုံးသည် စက် ၃ လုံးအားနှင့် ညီမျှ သည်။	Soil / Timings ခြောက်ခု အထိ အသုံးပြုထားပြီး ဖြည့်သည့် မြေ အမျိုးအစား တွင် မဆို အနက်ရှိုင်းဆုံး အထိ ရှာဖွေ ပေးနိုင်သော ထိပ်တန်း အီလက်ထရောနစ် နည်းပညာ များဖြင့် ဖြည့်စုံရှား GPX လုပ်ဆောင်ချက် ဖြင့် ရွှေရှာစက် ဤရွှေရှာစက် ၁ လုံး သည် စက် ၆ လုံးအားနှင့် ညီမျှ သည်။	Soil / Timings ရှစ်ခု အထိ အသုံးပြုထားပြီး ဖြည့်သည့် မြေအမျိုး အစားတွင် မဆို အနက်ရှိုင်းဆုံး အထိ ရွှေရှာပေးနိုင်သော အတူပြု ရွှေရှာ စွမ်းဆောင်ရည် ဖြင့် ရွှေရှာစက် ဤရွှေရှာစက် ၁ လုံးသည် စက် ၈ လုံးအားနှင့် ညီမျှ သည်။
ရှာဖွေသည့် ပုံစံ	Prospecting	—	General, Deep, Hi-Mineral	General, Deep, Hi-Mineral, Patch, Hi-Trash, Pinpoint
Soil/Timings	—	—	Enhance, Sensitive Extra, Normal, Salt Coarse, Sharp, Coin Relic (6)	Enhance, Sensitive Extra, Normal, Salt Gold, Sharp, Sensitive Smooth, Fine Gold, Coin Relic (8)
ကြိမ်နှုန်း	18.75 kHz	6.4 kHz, 20 kHz နှင့် 60 kHz	—	—
သံဖယ်ရှင်းနိုင်မှု	Off (သတ္တုအားလုံး) ၊ Iron Mask (1 မှ 20)	Off (သတ္တုအားလုံး) ၊ Linear Control	Off (သတ္တုအားလုံး) ၊ On (1 မှ 10)	Off (သတ္တုအားလုံး) ၊ On (1 မှ 10)
မြေသားဖော်ညွှန်းမှု	Auto နှင့် Manual	Fixed, Slow Track, Fast Track	Off, Fixed Tracking (အမြန်နှုန်း ၃ ခု)	Off, Fixed Tracking (အမြန်နှုန်း ၃ ခု) ၊ Specific
ချိန်ညှိမှု (အသံ ဖယ်ရှင်းမှု)	Auto နှင့် Manual (ချယ်နယ် ၅ ခု)	—	Auto နှင့် Manual (0 မှ 255)	Auto နှင့် Manual (0 မှ 255)
တုံ့ပြန်နိုင်မှု	ရှိပါသည် (Prospecting ပုံစံတွင် ကွဲပြားသော အသံအနိမ့် အမြင့် နှင့် အတိုးအကျယ် ရှိပါသည်)	ရှိပါသည် (အသံ အနိမ့်အမြင့် နှင့် အတိုးအကျယ် ရှိပါသည်)	ရှိပါသည် (အသံ အနိမ့်အမြင့် နှင့် အတိုးအကျယ် ရှိပါသည်)	ရှိပါသည် (အသံ အနိမ့်အမြင့် နှင့် အတိုးအကျယ် ရှိပါသည်)
ထိတွေ့နိုင်မှု	Manual (1 မှ 30)	Manual Linear Control	—	—
RX Gain	—	—	Manual (1 မှ 15)	Manual (1 မှ 20)
အသုံးပြုသောတိုင်	10 x 5 လက်မ ဖယ်ဘယ်-ဒီ 18.75 kHz	10 x 5 လက်မ ဖယ်ဘယ်-ဒီ	11 လက်မ ဖယ်ဘယ်-ဒီ	11 လက်မ ဖယ်ဘယ်-ဒီ နှင့် 11 လက်မ မိုနိုလူး(ပ်)
နားကြပ်	သီးခြား	သီးခြား	Koss UR-30	Koss UR-30
ဘက်ထရီ	AA ဘက်ထရီ ၄ လုံး (သီးခြားဝယ်ယူရပါမည်)	ပြန်လည်အားသွင်း နိုင်သော AA အယ်လ်ကားလင်း NIIMH ဘက်ထရီ ၈ လုံး	ပြန်လည်အားသွင်းနိုင်သော Li-on ဘက်ထရီအတွဲ	ပြန်လည်အားသွင်း နိုင်သော Li-on ဘက်ထရီ အတွဲ
အဓိကနည်းပညာ	VFLEX, 18.75 kHz	VLF, 3F, ACCU-TRAK	MPS, DVT, SETA	MPS, DVT, SETA

ကိုလံဘီယာ | ကိုစတာရီကာ | ကင်ညာ | ကွန်ကို ဒီမိုကရက်တစ် သမ္မတနိုင်ငံ | ချီလီ | ဂဘွန် | ဂါနာ | ဂုတီမာလာ | ဂူနီယာ | ဂျာနာ | စီနီဂေါ | စီရီးယားလီယွန် | ဆူဒန် ဆူဒီနာမီ | ဇင်ဘာဗွေ | ဇနီဘီယာ | တောင်အာဖရိက | တရုတ် | တန်ဇာနီယာ | အေမနစ်ကန်ဒီပီယလပ် | နီကာရာဂွါ | ပနားမား | ပါရာဂွေး | ပီရူး | ဖရက်ချ်ဂျာနာ ဖိလစ်ပိုင် | ဖနီဇူလား | ဘရာဇီး | ဘာကီနာဖာဆို | ဘီလီဇီ | ဘော့စ်ဝါနာ | ဘိုလီဗီးယား | မလီ | မက္ကစီကို | မွန်ဂိုလီးယား | မွန်ဆန်ဘို | မြန်မာ | ရုရှား | လစ်ဗီယား ဟေတီ | ဟွန်ဒူရပ်စ် | အာဂျင်တီးနား | အီကွေဒေါ | အီဂျစ် | အီသီယိုးပီးယား | အင်ဒိုနီးရှား | အိုင်ဗရီကို့စ် | အယ်လ် ဆာလ်ဗာဒိုး | ဥဂန်ဒါ | ဥရူဂွေး

Minelab Electronics Pty. Ltd.
(တရုတ် ၊ အာရှ နှင့် အနွိယ တိုက်ငယ်)
118 Hayward Ave, Torrensville
Adelaide, South Australia 5031
Australia
ဖုန်း +61 (0) 8 8238 0888
ဖက်စ် +61 (0) 8 8238 0890
အီးမေး - minelab@minelab.com.au

Minelab International Ltd.
(အာဖရိက ၊ အရှေ့အလယ်ပိုင်း ၊ ဥရောပ နှင့် ရုရှား)
Unit 207, Harbour Point Business Park
Little Island, Co. Cork
Ireland
ဖုန်း +353 (0) 21 423 2352
ဖက်စ် +353 (0) 21 423 2353
အီးမေး - minelab@minelab.ie

Minelab Americas Inc.
(မက်ဆီကို ၊ အလယ်ပိုင်း နှင့် တောင်အမေရိက)
1938 University Lane, Ste. A
Lisle, IL. 60532
USA
ဖုန်း +1 888 949 6522
ဖက်စ် +1 630 401 8180
အီးမေး - info@minelabamericas.com



ဤအရောင်းကိရိယာလွယ်ကူစွာ အသုံးပြု နိုင်ရန် minelab.com ကို ဝင်ရောက်ပါ သို့မဟုတ် QR code ကို သင်၏ smartphone app ဖြင့် ဖတ်ယူပါ။

သင်၏ ဒေသတွင်း အရောင်းကုန်စားလှယ်



4907-0707-1

Minelab®, GPX®, VLF™, MPS™, VFLEX™, ACCU-TRAK™, DVT™, SETA™, 3FT™, DIF™ စသည်တို့သည် Minelab Electronics Pty. Ltd. ၏ မူပိုင် အမှတ် အသားများ ဖြစ်ပါသည်။ မှတ်ချက် - Minelab မှ ငွေတို့၏ စက်ပစ္စည်းများ ပိုမိုကောင်းမွန် တိုးတက်လာစေရန် အစဉ်ကြိုးပမ်းလျက် ရှိပါသည်။ ဤရည်ရွယ်ချက်ကို ဦးတည်သောအားဖြင့် Minelab မှ နည်းပညာ အဆင့်မြှင့်တင်မှုများ ၊ ဒီဇိုင်းပိုင်းဆိုင်ရာ ပြောင်းလဲ များ ၊ နည်းပညာပိုင်းဆိုင်ရာ လုပ်ဆောင်ချက် ပြင်ဆင်ခြင်းများ ၊ စက်ပစ္စည်း တစ်ခုချင်းအတွက် ဆက်စပ် ပစ္စည်းများ ဖန်တီးခြင်း စသည့်လုပ်ဆောင်ချက်များ လုပ်ပိုင်ခွင့် ရှိပါသည်။ ဤစက်ပစ္စည်းအချက်အလက်စာရွက်ပါ ရုပ်ပုံများ ရှင်းလင်းချက်များသည် သင်ဝယ်ယူသည့် အခါ ရရှိသည့် ပုံသဏ္ဌာန် ၊ အချက်အလက်များနှင့် ကွဲလွဲမှု ရှိနိုင်ပါသည်။ စက်ပစ္စည်း အချက်အလက် အပြည့်အစုံ အတွက် Minelab နှင့်ဆက်သွယ်ပါ။